

မာတိကာ

- လူငယ်များသို့ ဖတ်စရာ

အောင်သင်း

| | |
|----------------------|----|
| ၁။ စာဖတ်ပျိုးချိန် ၁ | ၉ |
| ၂။ စာဖတ်ပျိုးချိန် ၂ | ၁၃ |
| ၃။ စာဖတ်ပျိုးချိန် ၃ | ၁၇ |
| ၄။ စာဖတ်ပျိုးချိန် ၄ | ၂၁ |
| ၅။ စာဖတ်ပျိုးချိန် ၅ | ၂၅ |
| ၆။ စာဖတ်ပျိုးချိန် ၆ | ၂၉ |
| ၇။ စာဖတ်ပျိုးချိန် ၇ | ၃၃ |
| ၈။ စာဖတ်ပျိုးချိန် ၈ | ၃၇ |

- လူငယ်များသို့ စာကဗျာ

နောင်ကျော်

| | |
|--|----|
| ၁။ စိတ်သတ္တိရှိအောင်စာဖတ်ခြင်း | ၄၃ |
| ၂။ ကိုယ်စီအလှရှာကြသောအခါ | ၅၄ |
| ၃။ ငြိမ်းကျော်ကဝတ္ထုတက္ကသိုလ်ကိုမြတ်နိုးစွာလွမ်းပြန်တော့ | ၆၀ |
| ၄။ ကဗျာရေးပြီးမောင်လေးအောင်ကိုယ်တိုင်အကြွေးဆပ်ခဲ့ဖူးတယ် | ၇၃ |
| ၅။ စစ်သွေးအိုင်ထဲမှငြိမ်းချမ်းရေးကဗျာတချို့ | ၈၆ |

- လူငယ်များသို့ ကျန်းမာရေးရာ

နိုင်လင်းထွန်း(ဆေး/မန်း)

| | |
|---------------------------|-----|
| ၁။ သွေးအုပ်စု | ၉၇ |
| ၂။ ဖိုးပေါ်ကြီး | ၁၀၁ |
| ၃။ ကျွန်တော့်လူနာတွေ | ၁၀၅ |
| ၄။ ပါးစပ်မဟာနိုင်ခြင်း | ၁၁၀ |
| ၅။ ဓာတ်ဆားဓာတ်လမ်း | ၁၁၄ |
| ၆။ မေးခိုင်ရောဂါကာကွယ်ဆေး | ၁၂၀ |
| ၇။ လွဲတာမကောင်းဘူး | ၁၂၅ |

- လူငယ်များသို့ ရွယ်ရည်ရာ

ဒေါက်တာမြင့်သန်း(ညောင်လေးပင်)

| | |
|-------------------------------|-----|
| ၁။ WHY ? | ၁၃၃ |
| ၂။ DELL | ၁၃၈ |
| ၃။ STALLONE | ၁၄၂ |
| ၄။ MADE IN MYANMAR | ၁၄၈ |
| ၅။ ပြုချင်သူလား ဖြစ်ချင်သူလား | ၁၅၃ |
| ၆။ ဘဝအတွက် စီမံကိန်းချပါ | ၁၅၈ |

- လူငယ်များသို့ သဝဏ်လွှာ

ဒေါက်တာစစ်တင်(GP)

| | |
|-------------------------------------|-----|
| ၁။ သင့်ကြောင့်ဒေါသမီးမလောင်ပါစေနင့် | ၁၆၅ |
| ၂။ အဓိပ္ပာယ်ရှိတဲ့ဘဝမှာနေချင်တယ် | ၁၇၃ |
| ၃။ အသက်ထက်ဆုံးပညာရှာမည် | ၁၈၃ |
| ၄။ အလုပ်ထဲမှာပျော်အောင်နေ | ၁၉၃ |

*